


မြွေကိုက်ခံရပါက ချက်ချင်း စစ်ဆေးရန်



သေချာလား




ရှေးဦးစွာ အကောင်ကိုက်ခံရပြီးဆိုရင် မြွေကိုက်တာလား၊ အခြား
အကောင်ကိုက်တာလားဆိုတာကို အရင်ဆုံး ခွဲခြားရပါတယ်။

မြွေ သေချာပြီဆိုရင်

ဘာမြွေလဲ? အဆိပ်ရှိသလား / မရှိဘူးလား
အဓိက ကြည့်ရပါတယ်။



မြွေဆိပ်ပြင်းလား ...



အဆိပ်ရှိမြွေ အကိုက်ခံရတယ်ဆိုရင် မြွေဆိပ်ပြင်းထန်မှု
ဘယ်လောက်ရှိသလဲဆိုတာ ဆက်ပြီး ခန့်ခွဲစားရပါမယ်။

ကိုက်ခံရတဲ့မြွေဆိပ် ဘယ်လောက်ပြင်းတယ်ဆိုတာ ...

ကိုက်လိုက်တဲ့ မြွေအမျိုးအစားရယ်၊ မြွေဆိပ် ဘယ်လောက်
များများ ဝင်သွားတဲ့ အပေါ်မှာ မူတည်ပါတယ်။ မြွေကိုက်ခံရ
တဲ့ အချိန်နဲ့ ကိုက်ခံရတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းပေါ်မှာ
လည်း မူတည်ပါတယ်။

သက်ဆိုင်ရာ မြွေအမျိုးအစားအလိုက်
သူတို့ပိုမိုလှုပ်ရှားသွားလာတတ်တဲ့အချိန်
မှာ အကိုက်ခံရရင်တော့ အဆိပ်ပြင်း
နိုင်မြေ ပိုများပါတယ်။

မြွေကိုက်ခံရတဲ့နေရာ



ခြေမမှာကိုက်ခံရတာနဲ့ ပေါင်ရင်းမှာကိုက်ခံတာဆိုရင် ပေါင်ရင်း
မှာ ကိုက်ခံရတဲ့လူနာက မြွေဆိပ်ပျံ့နှံ့ ပိုများပါတယ်။